



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

စာအမှတ်၊မဗဘ/နပတ (စာရင်း) (၉၁၇/၂၀၂၁)

ရက်စွဲ ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်

အကြောင်းအရာ။ **Digital Payment ဖြင့် ရောင်းရငွေအပေါ်တွင် ငွေသားထုတ်ယူရန် တောင်းခံခြင်းအတွက် လိုက်နာဆောင်ရွက်ရန်ကိစ္စ**

ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၆.၆.၂၀၂၁) ရက်စွဲပါစာအမှတ်၊ မဗဘ/နပတ/FIS (၁၀၅/၂၀၂၁)

၁။ အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေပေးချေရာတွင် A/C Transfer၊ Digital Payment များဖြင့် ပိုမိုပေးချေရေးကို ဘဏ်များမှ Target ထားဆောင်ရွက်ရန်နှင့် ဘဏ်နှင့်ဆက်သွယ်သူ Merchants များ၏ Digital Payment (Pay / Wallet / Cards / Account Transfer) များပေါ်တွင် တစ်လအတွင်း ရောင်းချမှုပမာဏ၏ (အများဆုံး) ၅၀ ရာခိုင်နှုန်း အထိသာ ငွေသားထုတ်ယူခွင့်ကို (၁)လလျှင် (၂)ကြိမ် (သို့မဟုတ်) (၃)ကြိမ်ခန့်ထိ စိစစ်ခွင့်ပြုရန် ရည်ညွှန်းချက်ပါစာဖြင့် လမ်းညွှန်ထားပြီးဖြစ်ပါသည်။ သို့ဖြစ်၍ Digital Payment ဖြင့် လက်ခံရောင်းချထားသည့်ငွေပမာဏ၏ အများဆုံး ၅၀ ရာခိုင်နှုန်းကို တောင်းခံရာတွင် ဘဏ်များနှင့် Merchants များ မှ အောက်ပါအတိုင်း ဆောင်ရွက်သွားရန်ဖြစ်သည် -

(က) Merchant များမှ Digital Payment ဖြင့် လက်ခံဆောင်ရွက်လျက်ရှိသော ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းအား ငွေသားထုတ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဘဏ်သို့ တောင်းခံရာတွင် ပူးတွဲ(၁)ပါအတိုင်း ပြည့်စုံစွာဖြည့်စွက်၍ တင်ပြတောင်းခံစေရန်ဖြစ်ပြီး Merchant များမှ တင်ပြလာသော ပူးတွဲ(၁) ပါစာရင်းအား ဘဏ်မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊စာရင်းဌာန(အီးမေးလ်-nptpsdept@gmail.com) သို့ပေးပို့ရန် ဖြစ်ပါသည်။

(ခ) ဘဏ်များမှ Digital Payment ဖြင့် လက်ခံဆောင်ရွက်လျက်ရှိသော Merchants များ ရောင်းရငွေ၏အများဆုံး ၅၀ ရာခိုင်နှုန်းအား ငွေသားထုတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တောင်းခံရာတွင် ပူးတွဲ (၂), (၃), (၄) နှင့် (၅) ပါ

အတိုင်းပြည့်စုံစွာစိစစ်ဖြည့်စွက်၍ ပေးပို့ပါရန်နှင့် ပေးပို့သည့်စာရင်းများအပေါ် တာဝန်ယူဆောင်ရွက်မည့် ဘဏ်တာဝန်ခံအမည်နှင့်ရာထူးတို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ကြိုတင်ပေးပို့ထားရန်ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Acquiring ပြုလုပ်ပေးခဲ့သည့် ဘဏ်များမှ တင်ပြ တောင်းခံလာသည့် Digital Sale များကို Issuing ဘဏ်များမှ စာရင်းများ၊ MPU |VISA| Master Card |JCB UPIတို့မှဘဏ်အလိုက် Acquiring ဆောင်ရွက်မှုစာရင်းများ၊ Merchant ဘဏ်ရှင်းတမ်း များနှင့်တိုက်ဆိုင်စစ်ဆေးပြီးမှန်ကန်ပါက ခွင့်ပြုသွားမည်ဖြစ်ပါသည်။

(ပုံ)xxxxxxxxxxxx
ဒုတိယဥက္ကဋ္ဌ (ကိုယ်စား)
(ခိုင်ရွှေဝါ၊ ညွှန်ကြားရေးမှူးချုပ်)

ဖြန့်ဝေခြင်း

ဘဏ်များအားလုံး

မိတ္တူကို

ဥက္ကဋ္ဌရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ရုံးလက်ခံ/မျှောစာတွဲ

Merchant မှ Digital Sale ဖြင့် ရောင်းချသည့် 50% အား ငွေသားတောင်းခံရာတွင် ဘဏ်သို့တင်ပြရမည့်ပုံစံ

ပူးတွဲ - ၁

Digital Sale Summary for.....Bank as,2021		
Categories of Digital Payment	Number of Transaction	Total Amount(Kyat in Million)
MPU		
Visa		
Master		
UPI		
JCB		
Mobile Pay		
QR		
Account Transfer		
Total		

ဘဏ်မှ Digital Sale ဖြင့် ရောင်းချသည့် Merchant ၏ 50% အား ငွေသားထုတ်ပေးရန်အတွက် ဗဟိုဘဏ်သို့ တောင်းခံရမည့်ပုံစံ

ပူးတွဲ - ၂

.....Bank 's Merchant Data Summary as of,2021	
Total merchant	
Total Transaction	
Total Sale Volume (Kyat in Million)	
50% of Total Sale Volume (Kyat in Million)	
.....လအတွင်းအသုံးပြုခဲ့သော Total Merchant	

ဘဏ်မှ Digital Sale ဖြင့် ရောင်းချသည့် Merchant ၏ 50% အား ငွေသားထုတ်ပေးရန်အတွက် ဗဟိုဘဏ်သို့ တောင်းခံရမည့်ပုံစံ

ပူးတွဲ - ၃

.....Bank's Total Merchant Sale Volume Summary as of,2021		
Categories	Number of Transaction	Total Amount
Total Sale Volume with MPU Card (Kyat in Million)		
Total Sale Volume with Visa Card (Kyat in Million)		
Total Sale Volume with MasterCard (Kyat in Million)		
Total Sale Volume with UPI Card (Kyat in Million)		
Total Sale Volume with JCB (Kyat in Million)		
Total Sale Volume with Bank's Pay by POS (Kyat in Million)		
Total Sale Volume with Bank's Pay by QR (Kyat in Million)		
Total Sale Volume with Bank's Account Trasfer (Kyat in Million)		
50% of Total Sale Volume (Kyat in Million)		

ဘဏ်မှ Digital Sale ဖြင့် ရောင်းချသည့် Merchant ၏ 50% အား ငွေသားထုတ်ပေးရန်အတွက် ဗဟိုဘဏ်သို့ တောင်းခံရမည့်ပုံစံ

ပူးတွဲ - ၄

Merchants' Digital Sale Volume as of2021					
No.	Merchant Name	Total Transaction	Total Sale Volume (MMK)	50% of sale volume (MMK)	Bank Statement(Balance of2021
Total					

